

မြောက်ကာရိုလိုင်းနား မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ်

**အမေးများသော မေးခွန်းများ ဘဏ္ဍာရေးပြန်လည်သုံးသပ်ခြင်းနှင့်
အခက်အခဲချိန်ညှိခြင်း**

- 1. ITP တွင် ဘဏ္ဍာရေးပြန်လည်သုံးသပ်ခြင်းနှင့် အခက်အခဲချိန်ညှိခြင်း လုပ်ငန်းစဉ် မည်သည့်အတွက် ရှိသနည်း။**
ဤလုပ်ငန်းစဉ်သည် မိသားစုတစ်ခု၏ ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်စွမ်းကို ဆုံးဖြတ်ရာတွင် လိုအပ်ပါက မိသားစု၏ ဘဏ္ဍာရေးအခြေအနေပြောင်းလဲမှုများကို ထည့်သွင်းစဉ်းစားနိုင်စေရန် ဖြစ်ပါသည်။ ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်စွမ်းကို ITP လစဉ်အခကြေးငွေ စကေးဇယား (SFS) ဖြင့် ဆုံးဖြတ်ပါသည်။ SFS ကို မိသားစုအရွယ်အစားနှင့် အတည်ပြုထားသော မိသားစု ချိန်ညှိထားသည့် အသားတင်ဝင်ငွေ (AGI) အပေါ်အခြေခံ၍ တွက်ချက်ပါသည်။
- 2. မည်သည့်ငွေကြေးအခြေအနေများတွင် အခက်အခဲချိန်ညှိမှု တောင်းဆိုနိုင်သနည်း။**
ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်စွမ်းကို သိသိသာသာ ထိခိုက်စေနိုင်သည့် ပြောင်းလဲမှုများအတွက် အခက်အခဲချိန်ညှိမှု တောင်းဆိုနိုင်ပါသည်။ အခက်အခဲအမျိုးအစားများမှာ အိမ်ဆုံးရှုံးခြင်း၊ အလုပ်အကိုင်/ဝင်ငွေ ဆုံးရှုံးခြင်း သို့မဟုတ် လက်ရှိနှစ်အတွင်း ကုန်ကျငွေများပြားသည့် ကျန်းမာရေးစရိတ်များ ဖြစ်ပါသည်။
- 3. အခက်အခဲချိန်ညှိမှုကို မည်သို့တောင်းဆိုရမည်နည်း။**
လုပ်ငန်းစဉ်စတင်ရန် ဘဏ္ဍာရေးပြန်လည်သုံးသပ်ခြင်းနှင့် အခက်အခဲချိန်ညှိမှု လျှောက်လွှာကို ဖြည့်စွက်ပါ။ သင့်ဝန်ဆောင်မှု ညှိနှိုင်းရေးမှူးက ဤလုပ်ငန်းစဉ်တွင် အကူအညီပေးနိုင်ပါသည်။
- 4. လျှောက်လွှာ တင်ပြရာတွင် မည်သည့်အတည်ပြုစာရွက်စာတမ်းများ လိုအပ်ပါသနည်း။**
အောက်ပါတို့မှာ အခက်အခဲအမျိုးအစားအလိုက် လိုအပ်သော စာရွက်စာတမ်း နမူနာများဖြစ်ပါသည်။ CDSA စီးပွားရေးရုံးက အခြားအတည်ပြုအချက်အလက်များ တောင်းဆိုနိုင်ပါသည်။
အိမ်ဆုံးရှုံးခြင်းအတွက်-
 - အိမ်ပြောင်းရွှေ့ရန် လိုအပ်သော စုစုပေါင်းဆုံးရှုံးမှု/ကြီးမားသောဆုံးရှုံးမှုဆိုင်ရာ အာမခံတောင်းခံချက်
 - ဘဏ်မှ ပြန်လည်သိမ်းဆည်းပါက ဘဏ်၏ လုပ်ဆောင်ချက်ဆိုင်ရာ စာရွက်စာတမ်းအလုပ်အကိုင် သို့မဟုတ် ဝင်ငွေဆုံးရှုံးခြင်းအတွက်-
 - အလုပ်လက်မဲ့ဆိုင်ရာအချက်အလက်နှင့် ရရှိသည့် အကျိုးခံစားခွင့်များ
 - အလုပ်ရှင်ထံမှ အကြောင်းကြားစာ
 - အလုပ်ရှင် အတည်ပြုစာမရှိပါက မိသားစုမှ အောက်ပါအချက်များ ပါဝင်သော စာတစ်စောင်တင်ပြနိုင်ပါသည်။
 - ယခင်အလုပ်ရှင် အမည်
 - ဆက်သွယ်ရန် အချက်အလက်

- အလုပ်အကိုင် ပြောင်းလဲသည့်ရက်စွဲ
- ဆုံးရှုံးသွားသော ဝင်ငွေပမာဏ

CDSA မှ ဤအချက်အလက်များကို အတည်ပြုနိုင်ပါက လိုအပ်ချက်အတွက် အထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။

ကုန်ကျငွေများပြားသော အိတ်စိုက်ကျန်းမာရေးစရိတ်များအတွက်-

- ကျန်းမာရေးစရိတ်များသည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-
 - လက်ရှိ ပြက္ခဒိန်နှစ်အတွင်း ကုန်ကျခဲ့သော စရိတ်များဖြစ်ရမည်
 - ကျန်းမာရေးငွေစုအကောင့်မှ ပြန်လည်ခံစားခွင့် မရှိသည့် သို့မဟုတ် ပြန်လည်ခံစားခွင့် မရနိုင်သည့် စရိတ်များ ဖြစ်ရမည်
 - စုစုပေါင်းအိတ်စိုက်ကုန်ကျငွေသည် ပြည်တွင်းအခွန်ဝန်ဆောင်မှု (IRS) မှ အသုံးပြုသည့် လက်ရှိ AGI ရာခိုင်နှုန်း နှင့် ညီမျှ သို့မဟုတ် ကျော်လွန်ရမည်ဖြစ်ပြီး IRS ၏ ခွင့်ပြုထားသော ကျန်းမာရေးစရိတ်များ၏ အဓိပ္ပာယ်ဖွင့် ဆိုချက်နှင့်လည်း ကိုက်ညီရမည်။ လက်ရှိ AGI ရာခိုင်နှုန်းနှင့် ခွင့်ပြုထားသော ကျန်းမာရေးစရိတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် IRS ဝက်ဘ်ဆိုဒ် (irs.gov) တွင် အချိန်ဇယား A ညွှန်ကြားချက်များကို ကြည့်ရှုပါ။
- ကျန်းမာရေးဆိုင်ရာ ငွေတောင်းခံလွှာများ၊ ငွေပေးချေမှုပြေစာများနှင့် အကျိုးခံစားခွင့်ရှင်းလင်းချက် (EOB)
- အာမခံအစီအစဉ်ဆိုင်ရာ အချက်အလက် / CDSA တွင် အချက်အလက်မှတ်တမ်းမရှိပါက အာမခံအသုံးပြုသူကတ်

5. ကျွန်ုပ်၏ တောင်းဆိုမှု အတည်ပြုခံရကြောင်း မည်သည့်အချိန်တွင် သိရှိနိုင်မည်နည်း။

CDSA သည် လိုအပ်သော လျှောက်လွှာစာရွက်စာတမ်းများ အားလုံးရရှိသည့် နေ့မှ 30 ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်။ CDSA သည် လိုအပ်သော စာရွက်စာတမ်းများ အားလုံးရရှိသည့်အချိန်ကို အတည်ပြုမည်ဖြစ်သည်။ ထိုရက်စွဲကို လျှောက်လွှာပုံစံတွင် ဖော်ပြမည်။ သင့်အား လျှောက်လွှာ၏ အခြေအနေကို အကြောင်းကြားသည့် စာတစ်စောင် ပေးပို့မည်။ လိုအပ်ပါက IFSP အစည်းအဝေးတစ်ခု ကျင်းပပြီး ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခြင်း၊ IFSP ကို အပ်ဒိတ်လုပ်ခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများ ပြီးမြောက်စေခြင်းတို့ ဆောင်ရွက်မည်။ အငြင်းပွားမှုများရှိပါက မိသားစုတစ်ခု သည် ပြည်နယ်အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်ကို လိုက်နာနိုင်ပါသည်။